

အောင်ဗလ၏ အမှာစာ

“အမှာစာ ချီးမြှင့်ပါ” ဟု မေတ္တာရပ်လာသဖြင့် “ကျွန်တော့်ကိုယ်စား ပြောပေးပါ” ဟူသော ဝတ္ထုကို စာဖတ်ပရိသတ်လက်သို့မရောက်မီ တင်ကြို ဖတ်ရှုခွင့် ရရှိလိုက်၏။

ထိုဝတ္ထုကိုရေးသူမှာ အများကသိကြသော ရုပ်ရှင်မင်းသား ကျော်ဟိန်း။ ကျော်ဟိန်း ပါဝင်သော ရုပ်ရှင်ကားများ၊ ကျော်ဟိန်း သရုပ်ဆောင်သော ဇာတ်ကောင်များကို တွေ့ဖူး၊ မြင်ဖူးသူများအဖို့ ဤဝတ္ထုသည် အနည်းငယ် ဆန်းနေပေမည်။ သူ့ကို သွက်လက်လှုပ်ရှားသော ရုပ်ရှင်ကားများ၌ သွက် လက်စွာ လှုပ်ရှားသည်ကို မြင်ခဲ့ရသည်။ ရုပ်ရှင်ကားတို့၌ လက်သီးလည်းထိုး သည်။ ဂီတလည်းတီးသည်။ တေးလည်းဟစ်သည်။ ဘောင်းဘီလည်းဝတ် သည်။ ထိုသို့လှုပ်ရှားသူ၏ ဤဝတ္ထုကို ဖတ်ကြည့်သောအခါ၌ တည်ငြိမ်သော ဝတ္ထုဖြစ်သည်ကို သတိပြုမိသည်။

အောင်မြင်နေသော လူငယ်ဖြစ်ပါလျက် သင်္ခါရသဘောတရားကို သိကုံး သည်။ တက်ကြွနေသော လူငယ်ဖြစ်ပါလျက် မာန်မာန၏ အနိဋ္ဌာရုံကို ဖွဲ့ဆို သည်။

ရုပ်ရှင်မင်းသား ကျော်ဟိန်းနှင့် စာရေးဆရာ ကျော်ဟိန်း နှစ်ကိုယ်ခွဲ လိုဟန်တူသည်။ သရုပ်ဆောင် အနုပညာသည်အဖြစ်နှင့် သရုပ်ဖော် အနု ပညာရှင်အဖြစ် အနုပညာ စင်မြင့်၌ နှစ်ကိုယ်ခွဲ အသုံးတော်ခံလိုဟန် တူ၏။

သူ၏ အားထုတ်မှုသည် အလဟဿမဖြစ်၊ တည်ငြိမ်ပြီး ရင့်ကျက်မှုကို

ဦးတည်သည့် ဝတ္ထုတစ်ပုဒ်ကို သူက ဖန်တီးနိုင်သည်ကို တွေ့ရှိရသည်။ ဝတ္ထုရေးဟန်မှာ ရုပ်ရှင်အနည်းငယ်ဆန်သည်။ သို့ရုပ်ရှင်ဆန်သဖြင့် ဇာတ်လမ်း၊ ဇာတ်သွားကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သဖြင့် တစ်နည်း အားဖြင့် ကြည့်လျှင် လျော်ကန်၏။

ဇာတ်ကောင်များ၏ အမည်ပေးပုံမှာ ချစ်စဖွယ်ကောင်းသည်။ ခေတ် လူငယ် ဇာတ်ကောင်များ သုံးစွဲသော ဗန်းစကားကလေးများသည် လှပသည်။ ဗန်းစကားဖြစ်ပါလျက် သာယာနာပျော်ဖွယ် လက်ခံသုံးစွဲလောက်အောင် အဓိပ္ပာယ်မိသည်ကို တွေ့ရသည်။

ဤသို့ဖြင့် ဆောင်းပါးရှင်မှာ ဤဝတ္ထုကို တင်ကြိုဖတ်ရသဖြင့် ကျေနပ်မှု ကလေးများကို ရရှိလိုက်ရာ၌ မကျေနပ်ချက်ကလေး တစ်ခုကို တွေ့လိုက်သေး သည်။

မြန်မာအမျိုးသားများက မြန်မာအမျိုးသားတို့အတွက် မြန်မာစာနှင့် ရေးသော မြန်မာစာအုပ်တွင် အင်္ဂလိပ်ဘာသာစာလုံးများ ထည့်သွင်းရေးသား သည်ကိုမူ ကန့်ကွက်လိုသည်။ မျောက်နောင် မရေးသားရန် ယန်ကြားလိုသည်။

ကျော်ဟိန်းကိုသာမက မြန်မာစာရေးဆရာများအား မေတ္တာရပ်လိုသည်။

မြန်မာစာအုပ်ကို ဖတ်ရှုသော မြန်မာတစ်ဦးသည် နိုင်ငံခြားစာတစ်လုံးမှ မတတ်သူဟု သဘောထားပြီး မြန်မာဘာသာသက်သက်ဖြင့် ဖတ်ရှုသူများ နားလည်အောင် ရေးသင့်သည်။ မြန်မာတိုင်းသည် အင်္ဂလိပ်စာတတ်သူများ မဟုတ်သဖြင့် မြန်မာတို့အတွက် ရေးသော မြန်မာစာများ၌ မြန်မာဘာသာ ဖြင့်သာ ရေးသင့်သည်။ စက်ခဲသော ပညာပိုင်းဆိုင်ရာ စကားလုံးများ ဖြစ်လျှင်ပင် အောက်ခြေမှ သင်္ကေတဖြင့် ရှင်းလင်းချက်အဖြစ်သာ အင်္ဂလိပ် စာကို ဖော်ပြသင့်သည်ဟု ယူဆပါသည်။

အင်္ဂလိပ်စာ တစ်လုံး နှစ်လုံး ရောစွက်ရေးသည်မှအပ ဤဝတ္ထုကို လက်ခံပါကြောင်း။

